

# ဗီဇာလျှောက်ထားမှု ပြန်လည်လက်ခံခြင်းနှင့် ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ် (Booking System) ကို ကျင့်သုံးခြင်းဆိုင်ရာ အသိပေးချက်

၂၀၂၀ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ဧပြီလ ၂၂ ရက်နေ့မှစတင်၍ ကောင်စစ်ဌာန ဖွင့်လှစ်ချိန်ကို လျော့ချထားခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19ရောဂါကူးစက်မှုအသစ် ဖြစ်ပွားသည့် လူဦးရေ လျော့နည်းလာသည့်အတွက် ဩဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ အောက်ပါ **နံပါတ် ၁** အတိုင်း မူလအချိန်သို့ ပြန်လည်ပြောင်းလဲ ဖွင့်လှစ်သွားမည့်အကြောင်း အသိပေးအပ်ပါသည်။

ထို့ပြင် COVID-19ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရန်အတွက် ဗီဇာလျှောက်ထားသည့် ကောင်တာတွင် လူစုလူဝေးဖြစ်ခြင်းကို ရှောင်ရှားရန်နှင့် သံရုံးသို့လာရောက်သော ဧည့်သည်များအကြားတွင် သတ်မှတ်အကွာအဝေးထားရှိမှု လိုက်နာနိုင်ရန်အတွက် ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်ကို အောက်ပါ **နံပါတ် ၂** အတိုင်း ကျင့်သုံးသွားပါမည်။

## ၁။ ကောင်စစ်ဌာန ဖွင့်လှစ်ချိန်အပြောင်းအလဲ (တနင်္လာနေ့မှ သောကြာနေ့အထိ(သံရုံးပိတ်ရက်မှအပ))

(၁) ဂျပန်လူမျိုးများ၏ နိုင်ငံကူးလက်မှတ်၊ ထောက်ခံစာ၊ အကြောင်းကြားစာကိစ္စရပ်များနှင့်

အထွေထွေစုံစမ်းမေးမြန်းရန်

(ယခု) နံနက် ၈ နာရီခွဲမှ နေ့လယ် ၄ နာရီ

(ယခင်) နံနက် ၈ နာရီခွဲမှ နေ့လယ် ၂ နာရီ

(၂) ဗီဇာလျှောက်ထားရန် (ကြိုတင်ရက်ချိန်းယူစနစ်)

လက်ရှိတွင် ဗီဇာထုတ်ပေးနိုင်သော နေထိုင်ခွင့်အရည်အချင်းများမှာ “ဂျပန်လူမျိုး၏ ဇနီး/ ခင်ပွန်း (သို့) ကလေး” 「Spouse or Child of Japanese」 ၊ “အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ၏ ဇနီး/ ခင်ပွန်း (သို့) ကလေး” 「 Spouse or Child of Permanent Resident 」 ၊ ဂျပန်နိုင်ငံတွင် ကွဲကွာနေသောမိသားစုဝင်များရှိသည့် “ကာလရှည်နေထိုင်ခွင့်ရရှိထားသူ၏ ဇနီး/ ခင်ပွန်း (သို့) ကလေး” 「 Spouse or Child of Long-Term Resident 」 ၊ “သံတမန်ရေးရာနှင့် အစိုးရဆိုင်ရာ အထူးကိစ္စရပ်များ” အတွက်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်ပါက သံရုံးနှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

“ကာလတိုနေထိုင်ခွင့်” 「Short-Term Stay」 စသည့် အထက်ဖော်ပြပါ နေထိုင်ခွင့်အရည်အချင်း များမှလွဲ၍ အခြားနေထိုင်ခွင့်အရည်အချင်း ရရှိထားသူများကို ဂျပန်နိုင်ငံအစိုးရက လက်ရှိချမှတ် ထားသော ဗီဇာကန့်သတ်ချက်များကြောင့် အခြေခံအားဖြင့် ဗီဇာထုတ်ပေးနိုင်ခြင်း မရှိသေးပါ။

(ယခု) ဗီဇာလျှောက်ထားချိန် : နံနက် ၉ နာရီမှ ၁၁ နာရီ (ကြိုတင်ရက်ချိန်းယူစနစ်)

ဗီဇာထုတ်ချိန်၊ ထပ်မံလိုအပ်သောစာရွက်စာတမ်းများတင်ချိန် : နေ့လယ် ၂ နာရီမှ ၄ နာရီ

(ယခင်) ဗီဇာလျှောက်ထားချိန်/ထုတ်ချိန်၊ ထပ်မံလိုအပ်သောစာရွက်စာတမ်းများတင်ချိန် : နံနက် ၉ နာရီမှ ၁၁ နာရီ

**၂။ ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူခြင်းနှင့်ပတ်သက်၍**

(၁) ကြိုတင်ရက်ချိန်းယူရန်ဖုန်းနံပါတ်

ကြိုတင်ရက်ချိန်းယူရန်အတွက် အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်ပြီး ဗီဇာလျှောက် ထားမည့် နေ့ရက်နှင့်အချိန်ကို ဘွတ်ကင်ယူရန် မေတ္တာရပ်ခံပါသည်။ သို့ရာတွင် အီးမေးလ်၊ ဖက်စ်တိုဖြင့် ဘွတ်ကင်ယူခြင်းကို လက်ခံမည်မဟုတ်ပါ။

ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူရမည့်ဖုန်းနံပါတ် (အင်္ဂလိပ်ဘာသာ/မြန်မာဘာသာဖြင့်)

① ၀ ၉ - ၅ ၀ ၁ - ၂ ၂ ၀ ၃ / ② ၀ ၉ - ၂ ၅ ၀ ၉ - ၅ ၄ ၅ ၅ ၃

(၂) ကြိုတင်ရက်ချိန်းယူရန်အချိန်

တနင်္လာနေ့မှ သောကြာနေ့ (သံရုံးပိတ်ရက်မှအပ) နံနက် ၉ နာရီမှ နေ့လယ် ၄ နာရီအထိ (ထမင်းစားချိန် နေ့လယ် ၁၂နာရီခွဲမှ ၁နာရီခွဲအတွင်းနှင့် အထက်ဖော်ပြပါ အချိန်အတွင်းမှလွဲ၍ ကျန်အချိန်များတွင် ကြိုတင်ဘွတ်ကင်ယူခြင်းကို လက်ခံမည် မဟုတ်ပါ။)

(၃) ကြိုတင်ရက်ချိန်းယူရန်နည်းလမ်း

ဗီဇာလျှောက်ထားမှုအတွက် ကြိုတင်ဘွတ်ကင်ကို မိမိလျှောက်ထားမည့်ရက်မတိုင်မီ ၃ ရက် (ရုံးဖွင့်ရက်) ကြိုတင်ယူရပါမည်။ ဘွတ်ကင်အချိန်များကို အောက်ပါအတိုင်း ၁ မှ ၃ အထိ အုပ်စု

၃ စု ခွဲထားသောကြောင့် မိမိနှစ်သက်ရာအချိန်ကို ကြိုတင်ဘွတ်ကင်ယူနိုင်ပါသည်။ အကယ်၍ ကြိုတင်ဘွတ်ကင်မယူထားပါက သံရုံးသို့လာရောက်သော်လည်း ဗီဇာမလျှောက်နိုင်ပါ။ ထို့ပြင် လျှောက်ထားသူများ စောင့်ဆိုင်းသည့် အခန်းအတွင်း လူစုလူဝေးဖြစ်ခြင်းကို ရှောင်ရှားရန် လျှောက်ထားသူနှင့် အတူလိုက်ပါလာသူများအား သံရုံးအတွင်းသို့ ဝင်ခွင့်မပြုသည့်အတွက် နားလည်ပေးပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

တနင်္လာနေ့တွင် ကြာသပတေးနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။

(၁။ ၀၉:၀၀ မှ ၀၉:၃၀ ၂။ ၀၉:၃၀ မှ ၁၀:၃၀ ၃။ ၁၀:၃၀ မှ ၁၁:၀၀)

အင်္ဂါနေ့တွင် သောကြာနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။

(၁။ ၀၉:၀၀ မှ ၀၉:၃၀ ၂။ ၀၉:၃၀ မှ ၁၀:၃၀ ၃။ ၁၀:၃၀ မှ ၁၁:၀၀)

ဗုဒ္ဓဟူးနေ့တွင် လာမည့်သီတင်းပတ်၏တနင်္လာနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။

(၁။ ၀၉:၀၀ မှ ၀၉:၃၀ ၂။ ၀၉:၃၀ မှ ၁၀:၃၀ ၃။ ၁၀:၃၀ မှ ၁၁:၀၀)

ကြာသပတေးနေ့တွင် လာမည့်သီတင်းပတ်၏အင်္ဂါနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။

(၁။ ၀၉:၀၀ မှ ၀၉:၃၀ ၂။ ၀၉:၃၀ မှ ၁၀:၃၀ ၃။ ၁၀:၃၀ မှ ၁၁:၀၀)

သောကြာနေ့တွင် လာမည့်သီတင်းပတ်၏ ဗုဒ္ဓဟူးနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။

(၁။ ၀၉:၀၀ မှ ၀၉:၃၀ ၂။ ၀၉:၃၀ မှ ၁၀:၃၀ ၃။ ၁၀:၃၀ မှ ၁၁:၀၀)

နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေအပေါ်မူတည်၍ သံရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဗီဇာလက်ခံချိန်ကို လျှော့ချခြင်း၊ ကြိုတင်ဘွတ်ကင်များကို ဖျက်သိမ်းခြင်းများလည်းရှိနိုင် ပါသဖြင့် သံရုံးသို့မလာရောက်မီ သံရုံးအင်တာနက်စာမျက်နှာတွင် သတင်းအချက်အလက်အသစ်များကို စောင့်ကြည့်ဖတ်ရှု ပေးစေလိုပါသည်။